



အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်

သုံးစွဲသူ အချက်အလက်

အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဘရော့ဘန်း အင်တာနက် ဝန်ဆောင်မှုကို ရယူရန် ကြိုးစားအားထုတ်နေရသော မိသားစုများနှင့် အိမ်ထောင်စုများကို ကူညီပေးရန် ယာယီ [FCC အစီအစဉ်](#) တစ်ရပ် ဖြစ်ပါသည်။

အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်မှ ပေးအပ်သည်များမှာ -

- ဘရော့ဘန်းဝန်ဆောင်မှုအတွက် တစ်လ လျှော့ဈေး \$50 အထိ ရနိုင်သည်
- သတ်မှတ်ချက်ပြည့်မီသော လူမျိုးစု ကျွန်းများပေါ်ရှိ အိမ်ထောင်စုများအတွက် တစ်လ လျှော့ဈေး \$75 အထိ ရနိုင်သည်
- အိမ်ထောင်စုသည် ဝယ်ယူတန်ဖိုး \$50 ထက်နည်းပြီး \$10 ထက်များအောင် ပါဝင်ပေးချေပါက ပါဝင်သည့် ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ဝယ်ယူသော လက်တွေ့၊ ကွန်ပျူတာ သို့မဟုတ် တက်ပလက်အတွက် တစ်ကြိမ်တည်းဖြစ်သော လျှော့ဈေး \$100 အထိ ရရှိနိုင်သည်

အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်သည် အိမ်ထောင်စုတစ်စုစီအတွက် လစဉ်ဝန်ဆောင်မှု လျှော့ဈေးတစ်ကြိမ်နှင့် စက်ပစ္စည်းလျှော့ဈေး တစ်ကြိမ်သာ ရယူနိုင်ရန် ကန့်သတ်ထားပါသည်။

ဘယ်သူတွေ ရယူနိုင်သလဲ?

အိမ်ထောင်စုထဲမှ တစ်ဦးသည် အောက်ပါ သတ်မှတ်ချက်များထဲမှ တစ်ခုနှင့် ကိုက်ညီပါက ရယူနိုင်ပါသည် -

- ပြည်ထောင်စု ဆင်းရဲမှု လမ်းညွှန်များ၏ ၁၃၅% တွင် သို့မဟုတ် အောက် ရှိသော ဝင်ငွေရှိခြင်း သို့မဟုတ် SNAP ၊ Medicaid သို့မဟုတ် [Lifeline](#) အစရှိသည့် အချို့အထောက်အကူပြု အစီအစဉ်များတွင် ပါဝင်နေခြင်း
- အခမဲ့နှင့် ဈေးလျှော့ ကျောင်းနေလည်စာအစီအစဉ် သို့မဟုတ် ကျောင်းမနက်စာအစီအစဉ်အောက်တွင် အကျိုးခံစားခွင့် ရထားခြင်း သို့မဟုတ် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ထိုအကျိုးခံစားခွင့် ရရှိခဲ့ခြင်း
- လက်ရှိ ဆုချီးမြှင့်နှစ်အတွင်း ပြည်ထောင်စု ပဲလ် ထောက်ပံ့ကြေး တစ်ရပ် ရရှိခဲ့သည်
- ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်မှ စတင်၍ အလုပ်အကိုင် ဆုံးရှုံးခြင်း သို့မဟုတ် နားနေခွင့်ကြောင့် ဝင်ငွေ များစွာ လျော့နည်းသွားခြင်းကို တွေ့ကြုံခံစားခဲ့ရသည် သို့မဟုတ်
- ပါဝင်သည့် ဘရော့ဘန်း ဝန်ဆောင်မှုပေးသူ၏ လက်ရှိ ဝင်ငွေနည်း သို့မဟုတ် ကိုဗစ်-၁၉ အစီအစဉ်တစ်ခုအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်။

၈၃၃-၅၁၁-၀၃၁၁ ကို ခေါ်ဆိုပါ

or www.fcc.gov/broadbandbenefit တွင် အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်အကြောင်း အချက်အလက်များကို ရှာဖွေပါ



အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်

သုံးစွဲသူ အချက်အလက်

သုံးစွဲသူ အမေးများ မေးခွန်းများနှင့် အခြားအစီအစဉ်ရင်းမြစ်များအတွက် www.fcc.gov/broadbandbenefit တွင် ကြည့်ရှုပါ။

လျှောက်ထားရန် နည်းလမ်း သုံးသွယ်

၁။ လျှောက်ထားရန် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန် **ပါဝင်သည့် သင်နှစ်သက်ရာ ဘရော့ဘန်း ဝန်ဆောင်မှုပေးသူကို တိုက်ရိုက် ဆက်သွယ်ပါ။**

၂။ အွန်လိုင်းမှ လျှောက်ထားရန်နှင့် သင့်အနီးရှိ ပါဝင်သည့် ဝန်ဆောင်မှုပေးသူများကို ရှာဖွေရန် GetEmergencyBroadband.org သို့ သွားပါ။

၃။ စာဖြင့် လျှောက်ထားရန်အတွက် **၈၃၃-၅၁၁-၀၃၁၁ ကို ခေါ်ဆိုပြီး** သတ်မှတ်ချက်ပြည့်မီကြောင်း အထောက်အထားနှင့်အတူ အောက်ပါ လိပ်စာသို့ ပြန်ပို့ပါ -

အရေးပေါ်ဘရော့ဘန်း ကူညီရေးစင်တာ

P.O. Box 7081
London, KY 40742

၈၃၃-၅၁၁-၀၃၁၁ ကို ခေါ်ဆိုပါ

or www.fcc.gov/broadbandbenefit တွင် အရေးပေါ်ဘရော့ဘန်း အကျိုးခံစားခွင့်အကြောင်း အချက်အလက်များကို ရှာဖွေပါ